

ရွှေ့ပြောင်းအလုပ်သမားနှင့်ဆိုင်သော ဥပဒေမူဝါဒများ ဖြေလ-ဖွန်လ ၂၅၆၄ ခုနှစ်

ဇယား ၁ တွင် ဖွန်လ ၂၅၆၄ ခုနှစ်အတွင်း အလုပ်သမားစာရင်းဖြစ်သည်။

အုပ်စု၊ နိုင်ငံသား	မြန်မာ	ကမ္ဘောဒီးယား	လာအို	စုစုပေါင်း
MoU ဖြင့်ဝင်လာမှု	363,170	184,729	136,562	684,670*
ကက်ဘီနက်အဖွဲ့ 20 ဩဂုတ် 2562 အုပ်စု	756,779	140,007	36,971	933,757
ကက်ဘီနက်အဖွဲ့ 4 ဩဂုတ် 2563 အုပ်စု	127,712	53,355	12,992	194,059
ကက်ဘီနက်အဖွဲ့ 4 ဩဂုတ် 2563 အုပ်စု (နယ်စပ်အလုပ်သမား)	15,478	8,146	-	23,624
ကက်ဘီနက်အဖွဲ့ 29 ဒီဇင်ဘာ 2563 အုပ်စု	202,566	83,795	40,392	326,753
စုစုပေါင်း	1,465,705	470,032	226,917	2,162,663*

*ဗီယက်နမ် ၂၀၉ အပါ ပေါင်းပြီး

(ဤသတင်းအချက်အလက်များသည် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဌာန အလုပ်အကိုင်ရှာဖွေ ခန့်ထား ရေးဌာန၏ ဖွန်လ ၂၅၆၄ ခုနှစ် စာရင်း အရဖြစ်သည်)

ဇယား ၂ သည် ပြီးခဲ့သည့် ၂၉ ဒီဇင်ဘာ ၂၅၆၃ ခုနှစ် စာရင်းတင်ထားသည့် အလုပ်သမားစာရင်းဖြစ်သည်။

ဆောင်ရွက်မှု	အရေအတွက်
အွန်လိုင်းစာရင်းတင်သူ	654,864
ကျဟာငန်(အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန၏ အတည်ပြုချက်ရထားသည်	601,027
အချက်အလက်မှားယွင်း အိမ်ပြန် + မှီခိုသူအပါ	104,972 (အချက်အလက်မှားယွင်း 50,972 ဦး နယ်စပ်တွင်နေထိုင်ပြီး အိမ်ပြန်သွားပြီးသူ 29,000 ဦးနှင့် မှီခိုသူ 25,000 ဦး)
ကိုယ်ရေးအချက်အလက်ကောက်ယူထားပြီး	485,263
ကိုဗစ် ၁၉ စစ်ဆေးပြီး	339,331
အလုပ် လုပ်ခွင့်လက်မှတ်တောင်းဆိုထားပြီး	239,654
မှတ်ပုံတင်လုပ်ပြီး(ပန်းရောင်ကဒ်)	52,326

ဤဂဏန်းအရေအတွက်သည် အလုပ်အကိုင်ရှာဖွေ ခန့်ထား ရေးဌာန၏ ၃၁ မေလ ၂၅၆၄ ခုနှစ် စာရင်း အရဖြစ်သည်)

ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့်ဥပဒေမူဝါဒများ

၁။ ဧပြီလ ၇ ရက် ၂၀၂၁ ခုနှစ်၊ အစိုးရကက်ဘီနက်အဖွဲ့၏ဆုံးဖြတ်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ စစ်ဆေးစမ်းခြင်းနှင့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက် အလက် စုဆောင်းခြင်း အချိန် ကာလ တိုးချဲ့ခြင်း။

အလုပ်သမားဝန်ကြီးဌာန၏ ဆွေးနွေးတင်ပြချက်ကို ဝန်ကြီးများအဖွဲ့က အတည်ပြု လက်ခံပေးခဲ့ပြီး ၂၉ ဒီဇင်ဘာ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသားအလုပ်သမားများအား နေထိုင်ခွင့် အလုပ် လုပ်ခွင့်အသစ်လျှောက်ထားခွင့်ပေးသည့်အဖွဲ့ နိုင်ငံခြားသား ၃ နိုင်ငံသားဖြစ်ကြသည့် (ကမ္ဘောဒီးယား လာအိုနှင့် မြန်မာ) တို့အား ထိုင်နိုင်ငံတွင် နေထိုင်ခွင့် အလုပ် လုပ်ကိုင်ခွင့်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် အထူးအစီစဉ်အဖြစ် ဝန်ကြီးများအဖွဲ့က ပြီးခဲ့သည့် ၂၆ ရက် ဇန်နဝါရီ ၂၅၆၄ ခုနှစ်တွင် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါလှိုင်းအသစ် ဖြစ်ပွားမှုကြောင့် ကူးစက်ရောဂါ ကူးစက်ခံရမှု ကြောင့် ကွားရတင်းဝင်နေရမှု အခြေအနေနှင့် စီမံခန့်ခွဲမှု အသေးစိတ်ကို အောက်ပါအတိုင်း ဖြစ်ကြသည်။

၁။ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါစစ်ဆေးခြင်း နှင့်ကိုယ်ရေးအချက်အလက် အထောက်အထား စုဆောင်းခြင်း (Biometrics) ကို ၂၀၂၁ ဇွန် ၁၆ ရက်အထိအချိန်တိုးမြှင့်ပေးခြင်း။

၂။ ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံသားစီစစ်သည့်မှတ်ပုံတင်ကဒ်ပြုလုပ်ခြင်းနှင့် ထိုကဒ်၏ နောက်ကျောတွင် အလုပ် လုပ်ခွင့်လက်မှတ်ပါရှိပြီး ၂၅၆၅ ခုနှစ်မတ်လ ၃၁ ရက်နေ့အထိ အလုပ်လုပ်ခွင့် သက်တမ်းပါရှိသည်။

၃။ ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသောဆေးရုံ နှင့် ဆေးဘက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသောဆေးရုံ ဘန်ကောက်ဆေးရုံးကြီး ဆေးဘက်ဆိုင်ရာ သိပ္ပံဌာနမှအသိအမှတ် ပြုထား သောပုဂ္ဂလိကဆေးရုံ များတွင် ၂၉ ရက်၊ ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်အစိုးရကက်ဘီနက်အဖွဲ့ အတည်ပြုထားသည့် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အား ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါစစ်ဆေး ခြင်းကို ၁၆ ရက် ဇွန်လ ၂၅၆၄ခုနှစ် တွင်အပြီးအစီးစစ်ဆေးဆောင်ရွက် ထားရှိရမည်။

၄။ ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသောဆေးရုံ နှင့် ဆေးဘက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသောဆေးရုံ ဘန်ကောက်ဆေးရုံးကြီး ဆေးဘက်ဆိုင်ရာ သိပ္ပံဌာနမှအသိအမှတ် ပြုထား သောပုဂ္ဂလိကဆေးရုံ များတွင် ၂၉ ရက်၊ ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်အစိုးရကက်ဘီနက်အဖွဲ့ အတည်ပြုထားသည့် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အား ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါစစ်ဆေး ခြင်းနှင့်တားမြစ်ထားသည့်ရောဂါ ၆ မျိုးဖြစ်သော အများပြည်သူအထိန့်တလန့်ဖြစ်သော

တီဘီရောဂါ၊ဆင်ခြေထောက်ရောဂါ၊ အရက်နာကျရောဂါ ဦးနှောက်ပျက်စိတ်ဖောက်ပြန်ရောဂါ နှင့်ဆစ်ဖလစ်အဆင့်သုံးတို့ဖြစ်သည်။

ဤကက်ဘီနက်အစိုးရဆုံးဖြတ်ချက်သည် ရွှေ့ပြောင်းအလုပ်သမားတို့အားကူညီသောအားဖြင့် ၂၉ ဒီဇင်ဘာ ၂၀၂၀ ခုနှစ် ၊ အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့် အညီ မှတ်ပုံတင်ပြုလုပ်ရန် စာရင်းတင်ခြင်းကို ခွင့်ပြုပေးခဲ့ပြီးနောက် နောက်ဆက်တွဲလုပ်ငန်းစဉ်များကို သတ်မှတ်ချိန် အတွင်း ကိုယ်ရေးအချက်အလက်(Biodata)ကောက်ယူစုဆောင်းခြင်း ကိုပစ်စစ်ဆေးခြင်းအစရှိသည်တို့ကို ဆက်လက် ဆောင်ရွက်နေဆဲကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကိုပစ်-၁၉ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာဆေးရုံ ကျန်းမာရေးဌာနမှလည်း အများစုအားဖြင့် လက်ခံဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ရွှေ့ပြောင်းအလုပ်သမားတို့သည်လည်း အချိန်မှီမဆောင် ရွက်နိုင်ခဲ့သည့်အတွက် ဝန်ကြီးများအဖွဲ့ မှ ကိုပစ်စစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းအတွက် နောက်ထပ် အချိန်ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

၂.အစိုးရကက်ဘီနက်အဖွဲ့သည် ၂၅ ရက် မေလ ၂၅၆၄ ခုနှစ်တွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲပြဿနာရင်ဆိုင်နေရသော အကျဉ်းထောင်အတွင်းရှိ ရွှေ့ပြောင်းအကျဉ်းသားများ အတွက် အတည်ပြုထုတ်ပြန် ပြဌာန်းလိုက်သည့် ဆိုင်ရာမူဝါဒ

ကက်ဘီနက်အစိုးရအဖွဲ့သည် အကျဉ်းကျခံနေရသော နိုင်ငံခြားသားအလုပ်သမား တို့အတွက် ကျန်းမာရေးဆိုင်ရာအခက်အခဲပြဿနာ နှင့် ရင်ဆိုင်နေရသော ရွှေ့ပြောင်းအကျဉ်း ကျခံနေရသူ ၁၆,၀၀၀ ဦးအတွက် (အမှန်တကယ်အကျဉ်းသားအရေအတွက် မှာ ၁၉,၅၀၆ ဦး ဖြစ်ပြီး ကျန် ၃,၅၀၆ ဦး မှတ်ပုံတင်ခြင်းဆိုင်ရာစာရင်းအင်းကွာဟမှုရှိနေသည်) ၎င်းတို့အား ကျန်းမာရေးအာမခံ ရှိသူကဲ့သို့ အခွင့်အရေးတန်းတူညီမျှရရှိစေရန်အတွက် ကျန်းမာရေး ဆိုင်ရာအာမခံ စာရင်းတင်ခြင်းနှင့် သက်သာချောင်ချိရေး ကျန်းမာရေး ဝန်ဆောင်မှုများကိုရယူရန် အတွက်ကုန်ကျစရိတ်များကိုကာမိစေရန် ပြည်သူ့ရေးရာ ဝန်ကြီးဌာနမှ အဆိုပြုထားသော အပြည်ပြည်ဆိုင်ရာကျန်းမာရေးဌာန Universal Coverage (UC) ၏(လက်ရှိအချိန်တွင် သတ်မှတ်ထားသည့် ကုန်ကျစရိတ်နှုန်းထားသည် လူတစ်ဦးချင်းအတွက် ၃၇၁၉.၂၃ ဘတ် နှုန်းဖြင့်သတ်မှတ်ထားသည်) တရားမျှတရေးဌာန(ယ.ထ)မှကျန်းမာရေးဝန်ကြီးဌာန(စ.၄) ဦးဆောင်၍ကြိုတင်စီစဉ်ဆောင်ရွက်သွားစေသည်။

ခန့်မှန်းချေလျာထားသည့် ကုန်ကျစရိတ်ဘတ်ဂျက်သည် ၂၀၂၁ ဘဏ္ဍာရေးနှစ် ၁၃.၇၁ သန်းဖြစ်ပြီးနောက်နှစ်များတွင်ကျခံရမည့်ကုန်ကျစရိတ်များသည် ကျန်းမာရေး ဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက်စေပြီးဘတ်ဂျက်ကို ပြင်ပငွေ (ဆေးရုံလစဉ်ကြေး) များကိုသုံးစွဲရန် တောင်းဆိုထားသည်။

ဤသည်မှာ ပထမ ဦးစားပေးဖြစ်ပြီး အသုံးစရိတ် ကန့်သတ် ချက်နှင့်ဆောင်ရွက်ရသည်မို့ အကယ်၍မလုံလောက်ပါက အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း လည်ပတ်မှု အစီအစဉ်နှင့်ဘတ်ဂျက်အသုံးစရိတ်တို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ကာ ဘဏ္ဍာရေးဌာန အားတင်ပြ သွားမည်ဖြစ်သည်။

တရားမျှတရေးဌာနမှ အဓိကဦးဆောင်၍ သက်ဆိုင်သည့်ဌာနတို့မှ ပါဝင်ကာ ကျန်းမာရေးဆိုင်ရာအခက်အခဲပြဿနာများနှင့်ဆိုင်နေရသည့် အကျဉ်းကျခံနေရသော နိုင်ငံခြားသား ရွှေ့ပြောင်း အကျဉ်းသားများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ကျန်းမာရေးအာမခံများ တရားမျှတရေးဌာန နိုင်ငံ၏တော် ဝင်ထိုင်းရဲဌာန (တ.ချ)၊ ပြည်ထဲရေး ဝန်ကြီးဌာန(မ.ဌ)နှင့်ဆက်စပ်သော ရှိသော သက်ဆိုင်သည့်ဌာနများပူးပေါင်းကာသုံးသပ်စစ်ဆေး ၍ ပြစ်မှုကျူးလွန်ထားသည့် အကျဉ်းသားသည်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် နှင့် ပြစ်မှုကျူးလွန်ထားသည့် အကျဉ်းသားမည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ပါက မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည်ကအစ တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။

ကက်ဘီနက်ဆုံးဖြတ်ချက်သည် အကျဉ်းကျနေရသော ရွှေ့ပြောင်းအလုပ်သမား နှင့် နိုင်ငံမဲ့သူတို့အတွက် ကျန်းမာရေးအာမခံနှင့်ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုရရှိစေရန် အတွက်ဖြစ်သည်။

၃။ ကက်ဘီနက်အစိုးရအဖွဲ့၏အတည်ပြုဆုံးဖြတ်ချက်သည်၊ ရက် ဇွန်လ ၂၅၆၄ ခုနှစ် နိုင်ငံခြားသားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးမှုအတွက် ၂၉ ရက်ဒီဇင်ဘာ ၂၅၆၃ ကကက်ဘီနက်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့်အညီဆောင်ရွက်သည့်အဖွဲ့အား အချိန်ကာလ ထပ်မံ တိုးမြှင့်လိုက်သည်။

ကက်ဘီနက်အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါစစ်ဆေးခြင်း ကျန်းမာရေးစစ်ဆေးခြင်းကျန်းမာရေးအာမခံပြုလုပ်ခြင်း အလုပ် လုပ်ခွင့်လက်မှတ်တောင်းဆိုခြင်း တို့အတွက် ၂၉ ရက် ဒီဇင်ဘာ ၂၅၆၃ ကကက်ဘီနက်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသား ၃ နိုင်ငံသားဖြစ်ကြသော (ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာ) အလုပ်သမားတို့အတွက် ထိုင်းနိုင်ငံတွင် တရားဥပဒေနှင့်အညီ နေထိုင် အလုပ် လုပ်ကိုင်ခြင်းအတွက် အထူးအစီစဉ်အဖြစ် ဝန်ကြီးများအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် အသစ်ပြန်လည်ဖြစ်ပွားလာမှု အောက်မှတစ်ဆင့် ပြီးခဲ့သည့် ၂၆ ရက်ဇန်နဝါရီလ ၂၅၆၄ ခုနှစ် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါလှိုင်းအသစ် ဖြစ်ပွားမှုကြောင့် ကူးစက်ရောဂါ ကူးစက်ခံရမှု ကြောင့် ကွားရောင်းဝင်နေရမှု အခြေအနေနှင့် စီမံခန့်ခွဲမှု နှင့် ဝန်ကြီးများနှင့်အဖွဲ့၏ နောက်ထပ်အတည်ပြုချက်ဖြစ်သော ၇ရက် ဧပြီလ ၂၅၆၄

ခုနစ် ပြဌာန်းချက်အရ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ စစ်ဆေးစမ်းခြင်းနှင့်နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက်အလက်စုဆောင်းခြင်းအချိန် ကာလ တိုးချဲ့ခြင်းကို အလုပ်သမားဝန်ကြီးဌာန၏ တင်ပြချက်အရ အောက်ပါအတိုင်းဖြစ်သည်။

၁။ နိုင်ငံခြားသားအလုပ်သမားများအတွက် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါစစ်ဆေးခြင်း ကျန်းမာရေးအာမခံပြုလုပ်ခြင်း နှင့်အလုပ်လုပ်ခွင့် လက်တောင်းဆိုခြင်းများကို ယခင်၁၆ရက် ဇွန်လ ၂၅၆၄ ခုနှစ်၊ မှ ၁၃ ရက် စက်တင်ဘာ ၂၅၆၄ ခုနှစ်အထိဖြစ်တိုးမြှင့်လိုက်သည်။

၂။ စာရင်းတင်ထားပြီး အလုပ်အကိုင်မရှိသေးသောနိုင်ငံခြားသားတို့အား ကိုယ်ရေး အချက်အလက် စာရင်းကောက်ယူစုဆောင်းသည့်ဌာနတွင် ထိုင်းနိုင်ငံသားမဟုတ် သော(ထော်လော်၃၈/၁)စာရွက်ထုတ်ယူခြင်းကို ယခင်၁၆ရက် ဇွန်လ ၂၅၆၄ ခုနှစ်၊ မှ ၃၁ ရက် မတ်လ ၂၅၆၅ ခုနှစ်အထိဖြစ်တိုးမြှင့်လိုက်သည်။

၃။ အခြားသောလုပ်ဆောင်ရမည့်အဆင့်ဆင့်သည်ကား ၂၉ ရက် ဒီဇင်ဘာလ ၂၅၆၃ ခုနှစ်တွင်ကက်ဘီနက်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့် ၂၆ရက်၊ ဇန်နဝါရီလ ၂၅၆၄ ခုနှစ် ကက်ဘီနက်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်အပါအဝင် ၇ရက် ဧပြီလ ၂၅၆၄ ခုနှစ်တွင် ကက်ဘီနက်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်တို့အတိုင်းပင် တည်ရှိနေပြီး ယခင်ကချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်သည်။

ဤတစ်ကြိမ်ကက်ဘီနက်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ၂၉ရက် ဒီဇင်ဘာလ ၂၅၆၃ ခုနှစ် အတည်ပြုချက်ဖြင့် စာရင်းတင်သွင်းထားသည့် နိုင်ငံခြားသား အလုပ်သမားတို့အား ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ ရောဂါ စစ်ဆေးခြင်း ကျန်းမာရေးစစ်ဆေးခြင်း ကျန်းမာရေးအာမခံပြုလုပ်ခြင်း တို့ကို ဆောင်ရွက်နေစဉ် ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် နိုင်ငံခြားသား အလုပ်သမားတို့၏ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ ရောဂါ စစ်ဆေးခြင်း ကျန်းမာရေးစစ်ဆေးခြင်း ကျန်းမာရေးအာမခံပြုလုပ်ခြင်း အလုပ် လုပ်ခွင့်လက်မှတ်လျှောက်ထားခြင်းလုပ်ငန်းကို ထိခိုက်စေ ခဲ့သည့်အတွက် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့သဖြင့် ဝန်ကြီး နှင့်အဖွဲ့ အခြေအနေအရပ်ရပ်တို့ ပြည်လည်ပြင်ဆင်အချိန်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

၄။ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲခန်း ခွဲခြမ်းစိတ်ဖြာစစ်ဆေးမှု၏ အဆင့်ဆင့် ကုန်ကျစရိတ်အတွက်တောင်းဆိုသည့် အကြောင်းကြားစာကို ၂၃ရက် ဧပြီလ ၂၅၆၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါ ဓာတ်ခွဲခန်း ခွဲခြမ်းစိတ်ဖြာစစ်ဆေးမှု၏ အဆင့်ဆင့် ကုန်ကျစရိတ်အတွက် ဆေးရုံမှပြန်လည်ထုတ်ယူနိုင်ကြောင်းနှင့် စစ်ဆေးပြီးနောက် ကိုဗစ်ရောဂါဟု အတည်ပြုပြီးနောက် ဆေးရုံတွင် ဆေးဝါးကုသခွင့်မရှိသော antibody ရွှေ့ပြောင်း အလုပ်သမားများအတွက်ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါကူးစက်ခံရခြင်း အတွက် စစ်ဆေးခြင်း အစရှိသည့် ကုန်ကျစရိတ်များကို ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုအစိုးရ၏ ဘတ်ဂျက်ခွဲဝေချ ထားမှုအရ ဆေးရုံမှ ပြန်လည်ထုတ်ယူနိုင်သည်။

ဤထုတ်ပြန်ချက်သည် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ သို့မဟုတ်ကျန်းမာရေးအာမခံ မရှိသေးသူများ ကိုရိုနာဗိုင်းရပ်စ်စက်ခံရ မှင့်မားနေသည့်အခြေနေများ နှင့်ရင်ဆိုင်နေရသည်မို့ ကူးစက်ခံရပါက ရွှေ့ပြောင်းအလုပ်သမားများကို အခမဲ့စစ်ဆေးခြင်းနှင့်ကုသခြင်းများ ဆက်လက်၍ ဆောင်ရွက်သွားရန်အတွက်ဖြစ်သည်။

(၅) ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကျန်းမာရေးအသုံးစရိတ်များ ကိုပြန်လည် ထုတ်ရာတွင် ကျန်းမာရေးအာမခံမရှိသေးသည့် နိုင်ငံခြားသားများအား ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါ(ကိုဗစ်-၁၉) အတွင်းလူနာအဖြစ် (IPD) အတွက်ကုသမှုခံယူနေမှုအတွက်သာ ကျန်းမာရေးဝန်ကြီးဌာနမှ ၉ရက် ဇွန်လ ၂၅၆၄ ခုနှစ်တွင် ခွင့်ပြုထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည် ထိုထုတ်ပြန်ချက်သည် ဗဟိုဘဏ္ဍာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါ အတွက်ကုသစရိတ်ပြန် ထုတ်ယူခြင်းနှင့် ပတ်သက်ပြီး ကျန်းမာရေးအာမခံမရှိ ဆေးဝါးကုသစရိတ်ပြန်လည်ထုတ်ယူခွင့်မရှိသော နိုင်ငံခြားသားလူနာအတွက် သီးသန့်ဖြစ်ပြီး “လူနာ” လူနာ ဆိုသည်မှာ စစ်ဆေးအတည်ပြုပြီး နောက် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ကူးစက်ခံရသည့်လူနာအတွက် ဆေးဝါးကုသစရိတ်ထုတ်ယူခွင့် ကို အမျိုးအစားအားဖြင့် ၁ ရက်ဧပြီလမှ ၃၀ ရက်စက်တင်ဘာလ ၂၅၆၄ ခုနှစ်အတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်နှင့်အညီ ဆေးကုသစရိတ် လျော်ကြေးငွေအစရှိသည်တို့ကို သတင်းအချက်အလက် ပေးပို့၍သတ်မှတ်ချက်အတိုင်း လိုက်နာရန် အကြောင်းကြားစာ ထုတ်ပြန် ကြေညာခဲ့သည်။

ဤထုတ်ပြန်ချက်သည် နိုင်ငံခြားသားများအတွက် ကူညီပေးမှုတစ်ရပ်ဖြစ်ပြီး ကျန်းမာရေး အာမခံ မရှိခြင်း မည်သည့်အာမခံမှမပြုလုပ်ထားခြင်း နှင့် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ရောဂါကူးစက်ခံရသည့် လူနာဖြစ်ခြင်းများအတွက် ဆေးဝါးကုသစရိတ်ပေးစရာမလိုပဲ ဆေးဝါးကုသခွင့်အတွက် အစိုးရ၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေါ်လစီအရ ကျန်းမာရေးဝန်ကြီးဌာနမှအတွက်လည်း ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ ကူးစက်ရောဂါကာကွယ်တားဆီးရေးအထောက်အကူပြုခြင်း အထောက်အပံ့ အကျိုးကျေးဇူးဖြစ်စေသည်။

